

မင်္ဂလာပါ မဲရာဒစ် အလယ်တန်းကျောင်းသူကျောင်းသားမိသားစုများ၊

ဒီမောရီအစိုးရစာသင်ကျောင်းရှိ ၃ တန်းမှ ၁၁ တန်းတို့တွင် ကျောင်းတက်ရောက်နေကြသောကျောင်းသူကျောင်းသားများသည် အိုက်အိုဝါ တပြည်နယ်လုံးဆိုင်ရာ ကျောင်းသားတိုးတက်မှုစစ်ဆေးသော စာမေးပွဲကြီး (အိုက်အက်စ်အေအက်စ်ပီ) (Iowa Statewide Assessment of Student Progress (ISASP)) ကို မေလတွင် ဖြေဆိုကြရပါမည်။ ပြည်ထောင်စုအစိုးရ၏တောင်းဆိုချက်အရ အိုက်အိုဝါပညာရေးဌာနက အဆိုပါစာမေးပွဲကြီးကို မဖြေအနေရဟု သတ်မှတ်ထားပါသည်။ မက်ရာဒစ် (Meredith) အလယ်တန်းကျောင်းတွင် ထိုစာမေးပွဲကြီးကို မည်သို့ပြင်ဆင်ကျင်းပမည့်အကြောင်း အောက်တွင်ဖော်ပြထားပါသည်။ သင့်ကျောင်းသားပါဝင်ဖြေဆိုရမည့်အစီအစဉ်ကို နားလည်အောင် ကျေးဇူးပြု၍ သေချာဖတ်ရှုလေ့လာပါ။

**မက်ရာဒစ် အလယ်တန်းကျောင်း၊ ၆ တန်းမှ ၈ တန်း ကျောင်းသူကျောင်းသားတို့အတွက် စာမေးပွဲအချိန်ဇယား**

- **အင်္ဂါနေ့၊ မေလ ၁၈ - မနက် ၈:၃၀ မှ မနက် ၁၀:၃၀ ( ဘာသာဗေဒနှင့် စာရေးဘာသာရပ်)**
- **ဗုဒ္ဓဟူးနေ့၊ မေလ ၁၉ - မနက် ၈:၃၀ မှ မနက် ၁၀:၃၀ (သင်္ချာဘာသာရပ်)(သိပ္ပံ-၈ တန်းအတွက်သာ)**
- **ကြာသပတေးနေ့၊ မေလ ၂၀ - မနက် ၈:၃၀ မှ မနက် ၁၀:၃၀ (စာဖတ်ဘာသာရပ်)**

**ကျောင်းအဆောက်အဦးတွင် ကျောင်းတက်ကြသော ကျောင်းသူကျောင်းသားများ**

- ကျေးဇူးပြု၍ သင်တို့၏ကွန်ပျူတာ (အားအပြည့်သွင်းလာပါ) နှင့် အားသွင်းသည့်ကြိုးကို ယူလာပါ။ ထိုကိရိယာများကို ကျောင်းတွင်ချန်ထားခဲ့ဖို့ သင်တို့ဆရာမက ပြောကောင်းပြောပါမည်။
- စာမေးပွဲဖြေရမည့်နေ့တွင် မနက် ၈:၃၀ နောက်ဆုံးထားပြီး သင်တို့၏ Advisory အတန်းသို့အရောက်လာပြီး စာမေးပွဲစဖြေဆိုရပါမည်။

**အွန်လိုင်းမှတစ်ဆင့်ကျောင်းတက်ကြသော မက်ရာဒစ်ကျောင်းတွင် စာမေးပွဲလာဖြေဆိုမည့် ကျောင်းသူကျောင်းသားများ**

- ကျေးဇူးပြု၍ သင်တို့၏ကွန်ပျူတာ (အားအပြည့်သွင်းလာပါ) နှင့် အားသွင်းသည့်ကြိုးကို ယူလာပါ။
- စာမေးပွဲဖြေဆိုရမည့်နေ့တွင် မနက် ၈:၁၀ နောက်ဆုံးထားပြီး ကျောင်းစားသောက်ခန်းသို့လာပါ။ (ကားအကြိုအပို့ကို ကိုယ်ဘာသာစီစဉ်ရန်)
- မိသားစုများ၊ ကျေးဇူးပြု၍ မိမိ၏ကျောင်းသူကျောင်းသားများကို နေ့တိုင်း မနက် ၁၀:၃၀ တွင် လာကြိုကြပါ။

**အွန်လိုင်းမှတစ်ဆင့်ကျောင်းတက်ကြသော အိမ်တွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသူကျောင်းသားများ**

- ကျေးဇူးပြု၍ ကွန်ပျူတာကို အားပြည့်အောင်သွင်းပြီး ဘက်ထရီကြိုးကိုလည်း တပ်ထားပါ။
- စာမေးပွဲဖြေဆိုရမည့်နေ့တွင် မနက် ၈:၂၀ ဝန်းကျင်၌ ကျေးဇူးပြု၍ Teams တွင် ပို့ထားသည့် ဖိတ်ခေါ်စာကို ဖွင့်၍ ပါဝင်ပါ။ (Teams တွင် ဖိတ်ခေါ်စာပို့ခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်သတင်းအချက်အလက်များကို နောက်အပတ်အနည်းငယ်တွင် ပို့ပေးလာပါမည်။)
- **ဆိတ်ငြိမ်ပြီး အနှောက်အယှက်မရှိမည့်နေရာတစ်ခုကို စီစဉ်ထားပါ။**

**လေ့ကျင့်ခန်း-** သင့်ကျောင်းသားအား စာမေးပွဲကြီးနှင့်ပတ်သက်၍ အစမ်းလေ့ကျင့်ဖြေဆိုလိုလျှင် [ဤနေရာ](#) တွင် နှိပ်ပါ။

**Prep Academy:** ၇ တန်း Prep Academy တွင် ပါဝင်သည့်ကျောင်းသူကျောင်းသားများသည် နေ့စဉ်သူတို့ ပြုလုပ်နေကျအတိုင်း အွန်လိုင်းဖြင့် အတန်းများတက်ပြီး မေလ ၁၈၊ ၁၉ နှင့် ၂၀ ရက်၊ နေ့လည်ပိုင်းတွင် အိုက်အက်စ်အေအက်စ်ပီ စာမေးပွဲကြီးကို ဖြေဆိုကြရပါမည်။ အသေးစိတ်အချက်အလက်များကို မကြာမီအကြောင်းကြားပေးပါမည်။

**Central Academy:** Central Academy ကျောင်းတက်ကြရသော ၈တန်းကျောင်းသူကျောင်းသားများသည် မေလ ၁၈၊ ၁၉ နှင့် ၂၀ ရက်များတွင် မက်ရာဒစ်ကျောင်း စာမေးပွဲကြီးအချိန်ဇယားအတိုင်း လိုက်နာလုပ်ဆောင်ကြရပါမည်။ နေ့စဉ်သူတို့ လုပ်ဆောင်နေကြအတိုင်း Central ကျောင်းမှ အတန်းများကို နေ့လည်ပိုင်းတွင် အွန်လိုင်းဖြင့်တက်ကြရပါမည်။

**စာမေးပွဲကြီးရလဒ်အဖြေများ-** ဒီမောရီအစိုးရစာသင်ကျောင်းမိသားစုများထံသို့ စာမေးပွဲကြီး၏ရလဒ်အဖြေကို နွေရာသီအတွင်းတွင် အင်ဖီနစ် ကင်ပတ်စ် (Infinite Campus) မှတစ်ဆင့် အကြောင်းကြားပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

**မေးခွန်းများ-** သင့်တွင် မေးစရာရှိပါက သို့မဟုတ် အကူအညီလိုအပ်ပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ဒုက္ခကျောင်းအုပ်ကြီး Erin Newendorp ကို [erin.newendorp@dmschools.org](mailto:erin.newendorp@dmschools.org) သို့ အီးမေးလ်ပို့ပြီး ဆက်သွယ်နိုင်ပါသည်။

ရိုသေလေးစားစွာဖြင့်၊

Victor (Kip) Colemon, ကျောင်းအုပ်ကြီး

မက်ရာဒစ် အလယ်တန်းကျောင်း